

၂၀၀၈ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈၉ အရ နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့် အခွန်အကောက်များကို ပေးဆောင်ရန်တာဝန်ရှိသည်။

အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၄၃ အရ ကုန်သွယ်လုပ်ငန်းခွန်ပြန်အမ်းငွေ တောင်းခံခြင်းအတွက်လျှောက်လွှာ

ရက်စွဲ၊ -----

သို့

တာဝန်ခံအရာရှိ

ပြည်တွင်းအခွန်များဦးစီးဌာန

----- ရုံး

ကျွန်တော်/ကျွန်မ၏ ----- လုပ်ငန်း/ ကုမ္ပဏီ/ အဖွဲ့အစည်း၊ အခွန်ထမ်းမှတ်ပုံတင်အမှတ် ----- သည် -

- ☐ အခွန်စည်းကြပ်မှုအကြောင်းကြားစာအရ ပြန်အမ်းငွေပေါ်ပေါက်ပါသဖြင့် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၄၃၊ ပုဒ်မခွဲ (က) ပါ ပြဋ္ဌာန်းချက်အတိုင်း ခုနှိမ်ပြီးနောက် ကျန်ရှိသည့် ပြန်အမ်းငွေအား ထုတ်ပေးပါရန် စည်းကြပ်မှုအကြောင်းကြားစာ ပူးတွဲလျက် လျှောက်ထားတောင်းခံအပ်ပါသည်။
- ☐ အကောက်ခွန်ဦးစီးဌာနသို့ ပိုမိုပေးဆောင်ခဲ့ခြင်း (သို့မဟုတ်) မှားယွင်းပေးသွင်းခဲ့ခြင်းအတွက် ပြန်အမ်းငွေထုတ်ပေးပါရန် အထောက်အထားပူးတွဲလျက် လျှောက်ထားတောင်းခံအပ်ပါသည်။
- ☐ အခွန်ကင်းလွတ်ခွင့်ရရှိသည့် ကုန်စည်/ ဝန်ဆောင်မှုအတွက် ပေးဆောင်ခဲ့သည့် ကုန်သွယ်လုပ်ငန်းခွန်ကို ပြန်အမ်းငွေ ထုတ်ပေးပါရန် အထောက်အထားပူးတွဲလျက် လျှောက်ထားတောင်းခံအပ်ပါသည်။

လက်မှတ် -----

အမည် -----

တာဝန် -----

ဖုန်း၊e-mail၊ လိပ်စာ -----

ကုမ္ပဏီ
တံဆိပ်

ရုံးတံဆိပ်

လက်ခံရရှိကြောင်းဖြတ်ပိုင်း

အခွန်ထမ်း -----အတွက် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၄၃ အရ (- - ၂၀) မှ (- - ၂၀) အထိ အခွန်ကာလအတွက် ကုန်သွယ်လုပ်ငန်းခွန်ပြန်အမ်းငွေတောင်းခံခြင်းအတွက် လျှောက်လွှာ(၁)စောင်ကို ဦး/ဒေါ်----- ထံမှ လက်ခံရရှိပါသည်။ ဝင်စာမှတ်ပုံတင်အမှတ် ----- ဖြင့် မှတ်ပုံတင်ပြီးဖြစ်ပါသည်။

လက်မှတ် -----

အမည် -----

ရာထူး -----

ရက်စွဲ၊ -----

----- ရုံး